

အဝိဇ္ဇရဲ နဲ <a- wi zi' ng- ye:> 【佛】无间地狱
အဝိဇ္ဇတွင်း နဲ <a-wi zi' dwin:> 机井,深水井: ~ ကျ 机
井水
အဝိဇ္ဇနရှင် နဲ <a-wi zi' n-ret> 【佛】无间地狱
အဝေါ် နဲ <a-wei ya> ①【巴】无灾无难 ②【植】银合欢,
也叫 ကောစကိုင်း အဆိပ်ဖြူ
အဝေါ်ဖန် နဲ <a- wei a- phan> ①批评,评论 ②分配:
အမွှေဖွှေည်းကဲ ~ မျှတရမည်။ 必须把遗产分配均匀。③安
排: ဘယ်အလုပ်ဆို ~ ကောင်းမြို့အောင်မြင်မည်။ 无论做什
么事情,只有安排得好才能奏效。
အဝေး I နဲ <a-wei:> 距离,远: ~ ပစ်း: 远程导弹 / ~ ပြေး
ကာ: 长途汽车 / ~သားတိုက်ချင်မြင်းပဲ့ 远程洲际导弹 /
~ ထွားများကြလေယာဉ်ပဲ့ 远程轰炸机 II အေ <a-wei:> (喊
人声)喂!
အဝေးကြီး အေ <a- wei: gyi:> 差得远!远得很! ပြီးပါတီမှု
မယ် ~ မြေး 会完成?差得远呢!
အဝေးကြည့် နဲ <a- wei: gyi':> 望远的: ~ မှန်ပြောင်း: 望
远镜 / ~ မျက်မှန် 近视眼镜
အဝေးခေါ် နဲ <a- wei: gon> 跳远
အဝေးထင်း နဲ <a- wei: dan:> (古)边境官员
အဝေးထိုး I ကဲ <a-wei: htein:> 遥控 II နဲ <a-wei: dein:>
遥控
အဝေးမြို့ဝ် နဲ <a- wei: myo' wun> 边陲镇守(官名)
အဝေးမြင်ကြုံး နဲ <a- wei: myin gwin:> 远景
အဝေးမြင်တာ နဲ <a-wei: myin da> 能见度
အဝေးမှုံး နဲ <a- wei: hmon> 近视
အဝေးရောက်ပုံး နဲ <a- wei: yaut min:> 专向枢密院大臣
读边境官员奏摺的官员
အဝေးရောက်အစိုးရအုံး နဲ <a-wei: yaut a-so: ya' a-phwe'>
流亡政府
အဝေးအကွာ့ နဲ <a-wei: a-kwa> 距离
အဝေးအနီး နဲ <a- wei: a- ni:> 远近,遐迩: ~ ကျော်ကြား
သည်။ 遐迩闻名。
အဝေးအလုံး နဲ <a- wei: a-lan> 遥远
အဝ်က် နဲ <a- wet> ①一半 ②八分之一缅斤 ③(旧币)
12.5 缅元
အဝ်သား နဲ <a-wet tha:> 八分之一缅斤
အဝိုက် နဲ <a- wait> 绕,环行,兜圈子
အဝိုက်အကွေ့ နဲ <a- wait a- kwei'> 转弯
အဝ်ရုံး နဲ <a' wet> 缅文五个字母组以外的字母(包括 ၁၁
ရုလာဝါသာတွေ့အား 八个字母)
အဝ်အေါ် နဲ <a- win' a-wa> 显耀,炫耀
အဝ် နဲ <a-win> ①人口,进入;【物】输入: ရှုံး ~ 进村口
/ ပြု ~ 入城口 / ~ 人口 / ~နှင့်အထက်ပြုကိုန်း: 输入与